



သတ်ဖြတ်သူသွေးနုတ်ဘုရား (ရီယန်)

ဘာသာပြန် - စိုးပိုင်မှူး

စာစဉ် - ၂၂

## Chapter 360:

### ခုနစ်စဉ်ကြယ် ကွန်ခြာ

နေလုံးကြီးက ဝင်သွားလိုက် ပြန်လည် ထွက်ပေါ်လာလိုက်နှင့် လည်ပတ်နေသည်။ ။

ရှီယန်က သစ်သား လှေကလေးပေါ်တွင် ထိုင်နေသည်။ ။

သူ့မျက်လုံးများက နေ့အချိန်တွင် မှေးမှိတ်ကာ စွမ်းအင် ကျင့်ကြံနေရင်း ညအချိန်တွင် တော့ ကြယ်စုံသော ကောင်းကင်ကြီးကို မော့ကြည့်ကာ စိတ်များ လွင့်မျောလျက် ရှိသည်။ ။

နတ်မင်း သုံးပါးဂိုဏ်း၏ အထွတ်အမြတ် နယ်မြေတွင် သူက ကြယ်တာရာ ရေကန်ထဲသို့ နှစ်မြှုပ်ခွင့် ရခဲ့သည်။ ။

ကြယ်တာရာ သိုင်းဝိညာဉ်ကို ဖွင့်လှစ်ခဲ့ပြီးနောက် ကြယ်တာရာ အလင်း၊ ကြယ်တာရာ တံတိုင်းနှင့် ကြယ်တာရာ နည်းစနစ်တို့ ကို လေ့လာ အသုံးပြုနိုင်စွမ်း ရရှိခဲ့သည်။ ။

ကြယ်တာရာ အလင်းသည် ကောင်းကင်ထက်ရှိ ကြယ်များ ၏ လှုပ်ရှားမှုအတိုင်း ရွေ့လျားရသော ခြေလှမ်းနည်းစနစ် တစ်မျိုးဖြစ်ပြီး ကြယ်တာရာ တံတိုင်းကတော့ အကာအကွယ် ပညာရပ် တစ်ခုအပြင် ကြယ်တာရာ အတောင်ပံ တစ်စုံကို ဖန်တီးကာ ပျံသန်းနိုင်သည်။ ။

ကြယ်တာရာ နည်းစနစ်ကတော့ ကြယ်တာရာများ အကြောင်း သိမြင်နားလည်ခြင်းမှ တစ်ဆင့် ကြယ်တာရာ စွမ်းအင်များကို အသုံးပြုကာ တိုက်ခိုက်ရသော တိုက်ခိုက်ရေး နည်းစနစ် ဖြစ်သည်။ ။

ကြယ်တာရာ အလင်းနှင့် ကြယ်တာရာ တံတိုင်းအကြောင်း စေ့စပ်သေချာစွာ နားလည်သဘော ပေါက်လာလျှင် ထိုနှစ်ခုကို ပေါင်းစည်းပြီး အနီးကပ် တိုက်ခိုက်ရေးများ တွင် ထိထိရောက်ရောက် အသုံးပြုလာနိုင်မည် ဖြစ်သည်။ ။

ကြယ်တာရာ နည်းစနစ်ကတော့ ကျွမ်းကျင် တတ်မြောက်ဖို့ ရာ ပိုမိုခက်ခဲ နက်နဲသည်။ ။

ကောင်းကင်ထက်ရှိ ကြယ်တာရာများ ၏ ဥပဒေများ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်စဉ်များကို နားလည်ဖို့ လိုအပ်ပြီး လောကကြီး၏ အစစ်အမှန် သဘောတရားကို နားလည်ရန်ပင် လိုအပ်သည် ဟု သူထင်သည်။ ။

ထို့ကြောင့် ရှိယန်က ကြယ်တာရာ နည်းစနစ်အပေါ်တွင် ပိုမိုအားစိုက် လေ့လာသည်။ ။

ထိုအရာက လွန်စွာမှ လျှို့ဝှက် ဆန်းကြယ်ပြီး ခန့်မှန်းလို့ မရသလို အဆုံးမရှိသော ဖြစ်နိုင်ခြေများ ပါဝင်နေသည်။ ။

ကြယ်တာရာ သိုင်းဝိညာဉ်၏ စစ်မှန်သော စွမ်းအားသည် ကြယ်တာရာ နည်းစနစ် အတွင်းတွင် မြုပ်ကွယ်နေသည်။ ။

ထို့ကြောင့် သူက ကြယ်တာရာ နည်းစနစ်ကို နက်နက်ရှိုင်းရှိုင်း နားလည် လေလေ ကြယ်တာရာ သိုင်းဝိညာဉ်ကို အဆင့်မြင့်မြင့် အသုံးပြုနိုင်လေလေ ဖြစ်လာပေ လိမ့်မည်။ ။

ညသန်းခေါင် ...

အနက်ရောင် ကမ္မလာစကြီးပေါ်တွင် စိန်ပွင့်လေးများ ပက်ကြဲထားသကဲ့သို့ ကြယ်ပွင့်များက ကောင်းကင်ထက်တွင် တလက်လက် တောက်ပနေကြသည်။

ကမ္ဘာဦးကာလတွင် ဟောဒီ ကျက်သရေ ကုန်းမြေဒေသကြီး ဖြစ်ပေါ်မလာခင် ကတည်းက ကြယ်တာရာများ တည်ရှိနှင့်ပြီး ဖြစ်ပေလိမ့်မည်။

အချိန်စက်ဝိုင်း စတင်ဖြစ်တည် ကတည်းက ဖြစ်ချင်ဖြစ်ပေ လိမ့်မည်။

ထိုကြယ်တာရာများ ၏ သမိုင်းကြောင်းသည် ကျက်သရေ ကုန်းမြေဒေသကြီးထက် အဆပေါင်းများစွာ ရှည်လျားခဲ့ ပေလိမ့်မည်။

အဆုံးအစမဲ့ လျှို့ဝှက်မှုများ နှင့်အတူ မရေမတွက်နိုင်သော အမှန်တရားများ သည် လည်း ထို ကြယ်တာရာများကြားတွင် မြုပ်ကွယ် နေပေလိမ့်မည်။

သူ ကြယ်တာရာများကို အကြာကြီး ငေးမောကြည့် နေလေလေ ဟောဒီ စကြာဝဠာကြီးထဲတွင် သူ ဘယ်လောက်အထိ သေးငယ်သလဲ ဆိုတာကို ခံစားမိ လာလေလေဖြစ်သည်။

သူ ကြယ်တာရာများ ၏ လျှို့ဝှက်ချက်ကို သဘောပေါက် နားလည်သွားသည့်တစ်နေ့ သူသည် ကမ္ဘာမြေကြီး၏ အကန့်အသတ်များမှ လွန်မြောက်ကာ အဆုံးမဲ့ စကြာဝဠာကြီး၏ လျှို့ဝှက်ချက်များကို ဆက်လက် ဖော်ထုတ်နေလိမ့်မည်ဟု မြင်ယောင် လာမိသည်။

အေးချမ်း တည်ငြိမ်နေသော သူ့စိတ်သည် သိမ်မွေ့နူးညံ့သော နယ်ပ

ယ်ထဲတွင် နစ်မြုပ်နေသည်။ ။

သူက ကောင်းကင် တစ်ခုလုံး ပြန့်ကျဲနေသော ကြယ်တာရာများကို  
မော့ကြည့်နေရင်း ကြယ်တာရာ သိုင်းဝိညာဉ်နှင့် ကြယ်တာရာများ ၏  
ကြီးကျယ် ခမ်းနားသော ဆက်သွယ်မှုကို ခံစားနေရသည်။ ။

ထို ဆက်သွယ်မှုက အလွန်အင်မတန် နုနယ်သည်။ ။

သူက ဝိညာဉ်အသိစိတ် စီးကြောင်းလေး တစ်ခုကို ထုတ်လွှတ်ကာ  
ကောင်းကင်ထက်သို့ ပို့လွှတ်သည်။ ။

တဖြည်းဖြည်းနှင့် ကြယ်တာရာများ ဆီ ရောက်အောင် သွားနိုင်မည်  
လား စူးစမ်းချင်မိသည်။ ။

သို့သော်လည်း သူ့ဝိညာဉ်အသိက တိမ်များ အကြား တိုးဝင်သွားပြီး  
ကျက်သရေ ကုန်းမြေဒေသကြီး၏ အကန့်အသတ်ကို လွန်မြောက်ခံနီး  
တွင် သူ့စိတ်က နှေးကွေး လေးလံ လာပြီး ရှေ့ဆက်တိုးလို့ မရတော့ချေ။

သူ့ပို့လွှတ်လိုက်သော ဝိညာဉ်အသိ စီးကြောင်းသည် လည်း ပြန်လည်  
ဆုတ်ခွာ လာပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်လာ  
ခဲ့သည်။ ။

ဒါက အကြိမ်တိုင်းပင်ဖြစ်သည်။ ။

ဟိုး ... အမှောင်ထဲတွင် တံတိုင်းကြီးတစ်ခု တည်ရှိဟန် တူသည်။ ။

ထိုတံတိုင်းကြီးက မိုးကုပ်စက်ဝိုင်းနှင့် ကျက်သရေ  
ကုန်းမြေဒေသကြီးကို ဘောင်ခတ် ထားသည်။ ။

သူ ထိုတံတိုင်းကြီးကို ဖြတ်ကျော်ရန် ကြိုးစားချိန်တိုင်း ထိုစွမ်းအင် က သက်ရောက် လာသည်။ ။

သူ့ ဝိညာဉ်အသိ ဆက်မသွား နိုင်တော့ပဲ ကြိုးစားအားထုတ်မှု အား လုံးကို ပျက်ပြယ်သွား စေသည် ချည်း ဖြစ်သည်။ ။

သူက လက်မလျှော့ပဲ ထပ်ခါတလဲလဲ ကြိုးစားသည်။ ။

သူက ညစဉ် ညတိုင်းပင် ဝိညာဉ်အသိကို ကောင်းကင်ကြီးဆီသို့ စေ လွှတ်သည်။ ။

မိုးကုပ်စက်ဝိုင်း အတားအဆီးကို လွန်မြောက်ရန် ကြိုးစားသည်။ ။

သို့သော်လည်း သူ့အားထုတ်မှုက ကျဆုံးခဲ့ရသည်။ ။

သူက ထို တံတိုင်းကြီးကို ထိလုထိခင်မှာ ပင် အလိုအလျောက် ကျ ဆုံးသွားခြင်း ဖြစ်သည်။ ။

မရေမတွက်နိုင်သော မအောင်မြင်မှုများ ၊ အကြိမ်ပေါင်း များ စွာ သော ကျဆုံးမှုများ အပြီးတွင် တော့ နောက်ဆုံး သူ့ကောက်ချက် ချလို က်ရသည်။ ။

သူ၏ စွမ်းအင် အဆင့်အတန်း နိမ့်နေသော ကြောင့်သာ ဖြစ်ရမည်။ ။

လိုအပ်သော အဆင့်တစ်ခုသို့ မရောက်မချင်း သူ့ဝိညာဉ်အသိသည် ထိုတံတိုင်းကြီး၏ တားဆီးမှုမှ လွန်မြောက် နိုင်လိမ့်မည် မဟုတ်ချေ။ ။

သူ့ ဝိညာဉ်အသိက တံတိုင်းကြီး အနီးသို့ တိုးကပ်သွားသည် နှင့် မမြင်ရသော အားလှိုင်း တစ်ခုက သူ့ဝိညာဉ် အသိကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် တွန်းပို့သည်။ ။

ထို့ကြောင့် သူက ထိုတံတိုင်းကြီးကို ဘယ်လိုမှ ကျော်လွန်လို့ မရပဲဖြ

စံနေသည်။ ။

သူ့ကိုယ်သူ အဆင့်မြင့်တင်ပြီးမှ ပိုမို မြင့်မားလာသော ဝိညာဉ် အသိဖြင့်သာ ထိုတံတိုင်းကြီးကို ထိုးဖောက် ဖြတ်ကျော် နိုင်လိမ့်မည် ထင်သည်။ ။

ထိုအခါကျလျှင် ကောင်းကင်ဘုံနှင့် မြေကြီးအကြားရှိ အမှန်တရားများကို သူက ပိုမိုနက်ရှိုင်းစွာ နားလည် လာနိုင်လိမ့်မည် ဖြစ်သည်။ ။

သူက မရေမတွက်နိုင်သော ကျရုံးမှုများကို ကြုံတွေ့ခဲ့ရသော်လည်း သူ့ဘာမှ အကျိုးမရှိဘူး ဟု တော့ ယူဆ၍ မရပါ။ ။

ကောင်းကင်ကြီးထဲသို့ အကြိမ် အဖန်များစွာ ဝိညာဉ်အသိ ပို့လွှတ်ခဲ့သော အကျိုးကျေးဇူးက သူ့ ဝိညာဉ်အသိကို ပိုမို သန်မာ လာစေသည်။ ။

ထို့ကြောင့် သူ့ဝိညာဉ်အသိ ဖြန့်ကြက်နိုင်သော အကျယ်အဝန်းသည်လည်း အနည်းငယ် ချဲ့ကား လာပြီ ဖြစ်သည်။ ။

ဝိညာဉ်အသိကို အသုံးပြုခြင်း နည်းစနစ်များကိုလည်း အရင်ကထက် ပိုမိုသိမ်မွေ့စွာ နားလည်လာသည်။ ။

အရင်တုန်းက သူ့ဝိညာဉ်အသိကို ထုတ်ဖော်လိုက်လျှင် မိုင်ရာပေါင်း အနည်းငယ် အတွင်းက အသက်ဓာတ် ဖြာထွက်မှုများကို ခံစားနိုင်ခဲ့သည်။ ။ ယခု အကြိမ်ဖန်များစွာ ကျရုံးခဲ့သော်လည်း အဆက်မပြတ် လေ့ကျင့် နေသကဲ့သို့ ဖြစ်သောကြောင့် ယခု သူ့ဝိညာဉ်အသိ သက်ရောက်နိုင်သော အကျယ်အဝန်းသည် မိုင်ထောင်နှင့်ချီ လာပြီဖြစ်သည်။ ။

သိမ်မွေ့ နက်ရှိုင်းသော စွမ်းအင်ကျင့်ကြံမှု အခြေရှိပြီး ဝိညာဉ် ဖြာထွက်မှုကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သော သိုင်းသမားများမှ လွဲပြီး သူ

၏ ထောက်လှမ်းမှုမှ ဘယ်အရာမှ မလွတ်မြောက် နိုင်တော့ပါ။

သိုင်းသမားပဲဖြစ်ဖြစ် မိစ္ဆာသားရဲပဲဖြစ်ဖြစ် စွမ်းအင် ကျင့်ကြံမှု ရှိလျှင် သူရှာတွေ့နိုင်မည် ဖြစ်သည်။ ။

ရှိယန်က ကြယ်တာရာ များ ထံသို့ ဝိညာဉ်အသိ ပို့လွှတ်ခြင်းကို ယာယီ ရပ်နားထား လိုက်သော်လည်း သူက ကြယ်တာရာများကို လေ့လာခြင်းတွင် ပိုမို အာရုံစူးစိုက် ထားပါသည်။ ။

နေ့အချိန်များ တွင် သူက စိတ်ကို အနားယူကာ စွမ်းအင်ကျင့်ကြံရင်း သိုင်းပညာများ ၏ အပြောင်းအလဲများကို နှိုင်းယှဉ် တွေးခေါ်နေခဲ့ပြီး ညအချိန်တွင် တော့ သူက ကြယ်တာရာများကို ငေးမောခြင်း အလုပ်သာ လုပ်သည်။ ။

သူက ကြယ်တာရာများကို ငေးမောသောအခါ သူ့စိတ်ကို လုံးဝ မြှုပ်နှံထားသည်။ ။

ပြီးတော့ ကြယ်တာရာများ နှင့် ကြယ်တာရာ သိုင်းဝိညာဉ်၏ ဆက်သွယ်ချက်ကို လေ့လာသည်။ ။

ကြယ်တာရာ နည်းစနစ်ကို အဆင့်မြှင့်တင်ရန် ကြိုးစားသည်။ ။

ကြယ်တာရာများ သည် မရေမတွက်နိုင်သော ကြယ်တာရာ အစုအဝေးများ အဖြစ် တည်ရှိ နေကြခြင်း ဖြစ်သည်။ ။

ကောင်းကင်ကြီး တစ်ခုလုံးသည် ကြယ်တာရာ ဝင်္ကပါကြီးသဖွယ် ဖြစ်သည်။ ။

စိတ်ကို နှစ်မြှုပ်ကာ လေ့လာနေသောအခါ ကြယ်တာရာ နယ်ပယ် အစုအဝေး တစ်ခုချင်းစီသည် သူ့ကိုယ်ပိုင် ဥပဒေသများ ဖြင့် သီးခြား ဖြစ်တည်နေရင်း တခြား တခြားသော ကြယ်တာရာ နယ်ပယ်များ နှင့် သ



ဟဇာတဖြစ်စွာ ပေါင်းစည်းရင်း စကြဝဠာကြီး ဖြစ်တည်နေခြင်း ဖြစ်ကြောင်း ရှိယန် သဘောပေါက် လာသည်။ ။

ကြယ်တာရာများကို မတူညီသော ကြယ်တာရာ နယ်ပယ်များ အဖြစ် ပိုင်းခြားနိုင်ကြောင်း သဘောပေါက် လာသောအခါ သူတို့ တစ်ခုချင်းစီ တွင် သီးခြား လျှို့ဝှက်မှုများ သီးခြား နည်းစနစ်များ ရှိကြောင်း နားလည်လာသည်။ ။

သူက ကောင်းကင် တစ်ခွင်လုံးကို ချုံကြည့်ကာ အချိန်ဖြုန်းနေမည့် အစား ကြယ်တာရာ နယ်ပယ် တစ်ခုတည်း အပေါ်တွင် သာ အပြည့်အဝ အာရုံစူးစိုက် ကြည့်လိုက်သည်။ ။

သူ့စိတ်ကို အနီးဆုံး ကြယ်တာရာ အစုအဝေး တစ်ခုအပေါ်တွင် အပြည့်အဝ အာရုံစူးစိုက် ထားလိုက်သည်။ ။ ထိုကြယ်တာရာ အစုအဝေးထဲ တွင် သိသိသာသာ ထွန်းလင်း တောက်ပနေသော ကြယ်ကလေး ခုနစ်လုံး ရှိသည်။ ။

ထိုအရာက ခုနစ်စဉ်ကြယ် ဖြစ်လေသည်။ ။

သူက တောက်ပနေသော ကြယ်ကလေး ခုနစ်လုံး အပေါ်တွင် သာ သူ့စိတ်ကို အပြည့်အဝ နှစ်မြှုပ် ထားလိုက်ပြီ ဖြစ်သည်။ ။

ညပေါင်းများစွာ ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ ။

တစ်နေ့တွင် ...

ညအချိန် ရောက်လာသောအခါ ခုနစ်စဉ်ကြယ် ထွက်ပေါ်လာသည်။ ။

သူထုံးစံအတိုင်းပင် ခုနစ်စဉ်ကြယ်ကိုသာ စူးစိုက် ကြည့်နေသည်။ ။ မူလက ကောက်နှံလေး တစ်ခုသဖွယ် သေးသွယ်သော ခုနစ်စဉ်ကြယ်

လေးသည် သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ကြီးမားကျယ်ပြန့် လာသည် ။

သူနှင့် ခုနစ်စဉ်ကြယ် အကြားရှိ အကွာအဝေးသည် ပိုမို တိုတောင်းလာ သကဲ့သို့ပင် ဖြစ်သည် ။

သူ၏ မျက်လုံးများ ထဲတွင် တလက်လက် တောက်ပနေသော ခုနစ်စဉ်ကြယ် ပုံသဏ္ဌာန် အလင်းစက်ကလေးများ ထွက်ပေါ်လာသည် ။

သူ့ နှလုံးသားထဲရှိ ကြယ်တာရာ သိုင်းဝိညာဉ်သည် လည်း ခုနစ်စဉ်ကြယ် ရှိသည် ။

တစ်နည်းနည်းဖြင့် တုံ့ပြန်မှု ရှိဟန်တူကာ ခုနစ်စဉ်ကြယ်နှင့် သူ ဆက်သွယ်မှု တစ်ခု ရှိလာသည် ။

မူလက ကောက်နှံလေးလို သေးသွယ်သော ခုနစ်စဉ်ကြယ်သည် သူ့မျက်လုံးထဲတွင် တဖြည်းဖြည်း ကြီးမားသည် ထက် ကြီးမား လာပြီ ဖြစ်သည် ။

အချိန်မည်မျှ ကုန်ဆုံး သွားပြီမသိ။

သူ၏ မျက်လုံးထဲတွင် ခုနစ်စဉ်ကြယ် အလင်းသည် ကောင်းကင် တစ်ခုလုံးရှိ တခြားသော ကြယ်များကို ဖုံးလွှမ်းသွားပြီ ဖြစ်သည် ။

ကောက်နှံလေး တစ်ခုလို သေးသွယ်သော ခုနစ်စဉ်ကြယ် သည် လည်း သူ့မျက်လုံးထဲတွင် တောင်ကြီး ခုနစ်လုံးကဲ့သို့ ကြီးမား လာပြီ ဖြစ်သည် ။

သူ့မျက်လုံးထဲတွင် ခုနစ်စဉ်ကြယ်သည် ဧရာမ ကြယ်စင် တောင်ကြီး ခုနစ်လုံးကဲ့သို့ ဖြစ်လာသောအခါ သူနှင့် ခုနစ်စဉ်ကြယ် အကြားမှ အကွာအဝေးသည် လည်း အလွန်နီးကပ် လာသည် ဟု ခံစားရသည် ။

သူ့အရံစူးစိုက် လိုက်သည် နှင့် သူ့ကိုယ်ထဲမှ ကြယ်တာရာ သိုင်းဝိညာဉ်က လင်းလက် လာကာ သူ့မျက်လုံးတွင် ကြယ်စဉ်ခုနစ်လုံး ပုံရိပ်ပေါ်လာသည်။ ။

အမှောင်ထဲတွင် ခုနစ်စဉ်ကြယ်သည် အလင်းတန်း ခုနစ်ခုကဲ့သို့ ဖြစ်လာပြီး သူနှင့် ဆက်သွယ်မှုတစ်ခု ဖန်တီးဖြစ်ပေါ်လာသည်။ ။

သူ့ ဦးနှောက်ကို တစ်စုံတစ်ခုက ဖျစ်ညှစ် လိုက်သလိုမျိုး သူက တွေဝေမိန်းမူး သွားသည်။ ။

ထိုအချိန်တွင် သူ့ဝိညာဉ် အသိသည် ရုတ်တရက် ပျံသန်းထွက်ခွာသွားပြီးနောက် ထို ကြယ်တာရာ အလင်းခုနစ်ခုနှင့် ချိတ်ဆက် လိုက်သည်။ ။

ထိုကြယ်တာရာ အလင်းတန်း ခုနစ်ခုမှ တဆင့် တဖြည်းဖြည်း အပေါ်တက် သွားပြီးနောက် ကျက်သရေ ကုန်းမြေဒေသကြီး၏ အကန့်အသတ်ကို ကျော်လွန်ကာ ခုနစ်စဉ်ကြယ်ရှိရာ ကြယ်တာရာ နယ်မြေသို့ ဝင်ရောက် သွားလေတော့သည်။ ။

သူက ကြယ်တာရာ နယ်မြေထဲတွင် တိတ်ဆိတ်စွာပင် လေ့လာနေရင်း အချိန်များ ကုန်ဆုံးသွားသည် ကိုပင် သတိမရတော့ချေ။ ။

နေ့နှင့်ည ကွဲပြားခြားနားခြင်း မရှိတော့ပဲ သူ့မျက်လုံးထဲတွင် ခုနစ်စဉ်ကြယ်ကို ရှင်းလင်း ပြတ်သားစွာ မြင်နေရသည်။ ။

တဖြည်းဖြည်းနှင့် အသားကျ လာသည် မှာ နှစ်ပေါင်းမရေမတွက် နှိုင်းအောင်ပင် ဒီအတိုင်း ဖြစ်နေခဲ့သည့်အလား အရင်တုန်းက တည်ရှိမှုကို ပင် မေ့လျော့လုမတတ် ဖြစ်လာသည်။ ။

သူ့အကြီးအမှူး ဝိညာဉ်သည် အသိစိတ် ပင်လယ်ကို ထားရစ်ခဲ့ကာ

သူဦးခေါင်းထဲမှ ပျံသန်းထွက်ခွာ သွားသည် ။

သူက ကောင်းကင်ကြီးကို မော့ကြည့်နေရင်း ခုနစ်စဉ်ကြယ်ကို သူ့  
လက်ဖဝါးမှ အရေးအကြောင်းများ သဖွယ်ပင် ရှင်းလင်း ပြတ်သားစွာ  
မြင်လာရသည် ။

ထိုစိတ် အခြေအနေတွင် သူ့ခန္ဓာကိုယ်က လုံးဝ မလှုပ်ရှားတော့ပါ။

မျက်တောင်ပင် မခတ်တော့ပဲ ကောင်းကင်ကြီးကိုသာ စိုက်ကြည့်  
လျက်ရှိသည် ။

သူက ထိုအခြေအနေအတိုင်း လဝက်ခန့်အထိ မျောလျက် ရှိသည် ။

ထိုလဝက် အချိန်အတွင်း သူသည် လျှို့ဝှက်ချက်များကို လှစ်ဟနိုင်  
လာသည် ။

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ အမှန်တရား တချို့ကို ဖော်ထု  
တ် နိုင်လာသည် ။

သူ့ခန္ဓာကိုယ်ထဲမှ ကီစုစည်းမှုသည် သူ့အလိုလိုပင် လှည့်ပတ် လေ့  
ကျင့်နေရင်း လှေကလေးထဲသို့လည်း စီးဝင်သည် ။

ထိုသို့ဖြင့် သူက အရှေ့စူးစူးသို့ ဆက်လက် ခရီးသွား နေလေသည် ။

အချိန်များ ကုန်ဆုံးသွားသည် ။

ညသန်းခေါင်ယံ ...

ရှိယန်က ကောင်းကင်ကြီးကို ငေးကြည့်နေသည် ။

သူ့မျက်လုံးများ ထဲတွင် တောက်ပနေသော ကြယ်လေး ခုနစ်လုံးရှိ  
သည် ။

သူန့လုံး ခုန့်နှုန်းကလည်း စည်းချက်တစ်မျိုး ဝီဝီပြင်ပြင် ဖြစ်ပေါ်လာသည်။ ။

မျက်စိဖြင့်ပင် မြင်နိုင်လောက်သော ကြယ်စင် အလင်းစီးကြောင်း ခုနစ်ခုသည် စမ်းချောင်း ခုနစ်သွယ်နှယ် ကောင်းကင်ထက်မှ စီးကျလာသည်။ ။

လေဟာနယ် အတားအဆီးများကို ချိုးဖျက် ဖြတ်ကျော်ကာ ရှိယန့်ဦး ခေါင်းထက်သို့ ရောက်ရှိလာသည်။ ။

ဖောက်ထွင်း မြင်ရလောက်အောင် ကြည်လင်သော ကြယ်တာရာ အလင်းစီးကြောင်း ခုနစ်ခုသည် စမ်းရေများ လို စီးကျလာသော်လည်း ရှိယန့်က တိုက်ရိုက် စုပ်ယူလို့ မရပါ။

သို့သော်လည်း သေချာခံစား ကြည့်သောအခါ ထိုစွမ်းအင် စီးကြောင်းများမှ လျှို့ဝှက်သော ခြိမ်းခြောက်နိုင်စွမ်းကို ခံစားမိသည်။ ။

စွမ်းအင်စီးကြောင်း ခုနစ်ခုသည် တဖြည်းဖြည်းနှင့် ဥက္ကာပျံ ခုနစ်ခု အဖြစ် သိပ်သည်း သွားကြသည်။ ။

ခုနစ်စဉ်ကြယ် ဝင်္ကပါပုံစံဖြင့် သိမ်မွေ့စွာ ရွေ့လျား နေကြသည်။ ။

သူ့မျက်လုံးများ နှင့် ကြယ်တာရာ သိုင်းဝိညာဉ်တို့ သည် ရုတ်တရက် တောက်ပ လာကြသည်။ ။

ရှိယန့်က သစ်သား လှေငယ်လေးထဲတွင် ဖြောင့်မတ်စွာ ထိုင်နေရင်း သူက ဥက္ကာပျံ ခုနစ်လုံးကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည် ကို ခံစားလိုက်ရသည်။ ။

သူ့မျက်လုံးများ ရွေ့လျားသွားသော လမ်းကြောင်းအတိုင်း ဥက္ကာပျံများက အတန်းလိုက် ပျံသန်းလာကြသည်။ ။

ဟိုဟို ဒီဒီ ရွေ့လျားကြည့်နေရင်း သူ့မြင်ကွင်းထဲသို့ ပင်လယ် ကျောက်ဆောင်များ ဝင်ရောက်လာသည်။ ။

ထိုကျောက်ဆောင်များ သည် တောင်ကြီးများ သဖွယ် မြင့်မားလှပြီး ပင်လယ် ရေအောက်ထဲမှ ထိုးထွက်နေခြင်း ဖြစ်သည်။ ။

သူ့မျက်လုံးများက ထိုနေရာသို့ ရွေ့လျားသွားသည် နှင့် ဥက္ကာပျံ ခုနစ်ခုတို့ သည် လည်း လိုက်ပါလာသည်။ ။

ရှိယန်က ထိုပင်လယ် ကျောက်ဆောင်ကြီးများကို ပစ်မှတ်သဖွယ် စူးစိုက်ကြည့် လိုက်ချိန်တွင် တော့ ဥက္ကာပျံ ခုနစ်ခုမှ ကြယ်တာရာ အလင်းတန်းများ ဖြာထွက် လာပြီး ပစ်မှတ်ဆီသို့ တည့်တည့်မတ်မတ် တိုးဝင်သွားလေ တော့သည်။ ။

"ဝုန်း ... ဝုန်း ... ဝုန်း ... ဝုန်း ..."

ကမ္ဘာတုန်လောက်သော သက်ရောက်မှုတွင် ပေါက်ကွဲသံကြီးများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ ။

တောင်ကြီးများ သဖွယ် ထိုးထွက်နေသော ကျောက်ဆောင်ကြီးများ သည် မှုန်မှုန်ညက်ညက် ကြေကုန်ကြပြီ ဖြစ်သည်။ ။

လှုပ်ရှားမှုများ တည်ငြိမ် သွားချိန်တွင် တော့ ကမ္ဘာပေါ်တွင် ဘယ်တုန်းကမှ ရှိမနေခဲ့သည့်နှယ် ကျောက်ဆောင်ကြီးများ ပျောက်ကွယ်သွားကြလေပြီ။

ကြီးကျယ်သော ပေါက်ကွဲမှုကြီးကြောင့် ရှိယန် မျက်လုံးများ တွင် အသိစိတ်များ ပြန်လည် ဝင်ရောက်လာသည်။ ။

မျက်လုံးထဲမှ ခုနစ်စဉ်ကြယ်အလင်း ပျောက်ကွယ် သွားပြီဖြစ်သလို ဥက္ကာပျံ ခုနစ်ခုနှင့် ကြယ်တာရာ စွမ်းအင် စီးကြောင်းများ လည်း မရှိ

တော့ပါ။

သို့သော်လည်း သူ့မျက်လုံး အစုံကတော့ အမှောင်ထဲတွင် တောက်ပနေသော ကြယ်အစုံလို တဖျတ်ဖျတ် လက်လို့ နေသည် ။

"ခုနစ်စဉ်ကြယ်ဆီက စွမ်းအင်တွေကို ငှားသုံးလို့ ရတဲ့ ကြယ်တာရာနည်းစနစ်လေး တစ်ခုပဲဆိုတော့ ... အင်း ... . ငါက ဒါကို ခုနစ်စဉ်ကြယ် ကွန်ဗြာလို့ ပဲ ရိုးရိုးလေး မှ ညှိခေါ်လိုက်ပါ့မယ် ..."

ရှီယန်က သူ့ဟာသူ တီးတိုးရေရွတ် လိုက်သည် ။

သူ့နှုတ်ခမ်းထောင့်တွင် သိနိုင်ခက်ခဲသော အပြုံးတစ်စ တွဲခိုနေလေသည် ။

\*\*\*